

# မာတိကာ

စာရေးသူ၏အမှာ	-
အခန်း (၁)၊ နိဒါန်း	၁
အခန်း (၂)၊ ပွင့်လင်းခြင်း	၂၁
အခန်း (၃)၊ ပွင့်လင်းမှုအတွက်အတားအဆီးများ	၃၃
အခန်း (၄)၊ သဘောထားကြီးခြင်း	၄၅
အခန်း (၅)၊ စကားလုံးများဖြင့် အပြစ်ပေးခြင်း	၅၃
အခန်း (၆)၊ တတိယလူသာဖြစ်စေချင်	၆၇
အခန်း၊ နောက်ဆက်တွဲ(၁)၊ မိသားစုဆက်ဆံရေး	၇၉
အခန်း၊ နောက်ဆက်တွဲ(၂)၊ စီမံခန့်ခွဲမှုအနုပညာ	၈၉